

# Apple Health ၏ သင့်တော်ကိုက်ညီမှုမှ COVID-19 အကြောင်း မေးခွန်းများကို မကြာခဏမေးမြန်းခဲ့ပါသည်။

**1. ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာလအတွင်း ကျွန်တော်သည် ကျွန်တော့် Apple Health (Medicaid) ဆုံးရှုံးခြင်းအတွက် အန္တရာယ်ရှိပါသလား။**

ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အာဏာ (HCA) နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် Apple Health ၏ လက်ခံသူအားလုံးအတွက် ကာကွယ်ပေးမှုအဆုံးသတ်ရေးအား ရပ်တန့်ပါလိမ့်မည် သို့သော် တစ်ဦးချင်းစီအတွက် မဟုတ်-

- တောင်းဆိုမှုများရပ်တန့်ခြင်း
- Washington ပြည်နယ်၏ ပြည်သူတစ်ဦး မဟုတ်ဖူးလား သို့မဟုတ်
- သေဆုံးသောသူလား

**2. ကျွန်တော်သည် သက်တမ်းတိုးထားခြင်း မရှိသောကြောင့် ကျွန်တော်၏ ကျန်းမာရေး စောင့်ရှောက်ပေးမှုကို ပိတ်ထားသော စာတစ်စောင် လက်ခံရရှိခဲ့သည်။ ကျွန်တော်၏ စောင့်ရှောက်ပေးမှုကို ထပ်မံမည်သို့ အသက်သွင်း ရမည်နည်း။**

သက်တမ်းတိုးထားခြင်း မရှိသောကြောင့် သင်၏ကျန်းမာရေး စောင့်ရှောက်ပေးမှုကို ပိတ်ခံထားရလျှင် HCA အရည်အချင်းပြည့် ဝန်ထမ်းက ၎င်းကို အသက်ပြန်သွင်းပေးပါမည်။ ဤအချက်ကို အတည်ပြုသော စာကို သင် ရရှိပါလိမ့်မည်။ သင့်တွင် မေးခွန်း တစ်ခုခုရှိလျှင် သို့မဟုတ် သင်၏ စောင့်ရှောက်ပေးမှု ပြန်လည်အသက်မဝင်သေးပါက 1-800-562-3022 ကို ဖုန်းခေါ်ပါ။

**3. ကျွန်တော်သည် ကျွန်တော့်ပြီးခဲ့သောကာလများ၏ အကာအကွယ် တောင်းခံမှုအတွက် စိစစ်ချက်ပေးရန် လိုအပ်လျက်ရှိပါသလား။**

အကယ်၍ သင်သည် COVID-19 ကြောင့် ဝင်ငွေပြသက်သေအား ပေးပို့ရန်မဖြစ်နိုင်ပါက HCA သည် ဖေဖော်ဝါရီလမှစ၍ COVID-19 ကြောင့် ထိခိုက်ခဲ့သော လတစ်လချင်းစီအတွက် နောက်ကြောင်းပြန် ကျန်းမာရေးကာကွယ်မှုအတွက် ဝင်ငွေ၏ မိမိကိုယ်ကို ထောက်ခံခြင်းအနေဖြင့် လက်ခံပေးပါလိမ့်မည်။

**4. ကျွန်တော်တို့သည် HCA သို့မဟုတ် လူမှုရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ဌာန (DSHS) မှ သတင်းအချက်အလက်အတွက် တိုးမြှင့်ကာလတစ်ခုကို တောင်းခံနိုင်ပါသလား။**

တောင်းခံနိုင်ပါသည်။ ကျွန်တော်တို့သည် တောင်းဆိုထားသော သတင်းအချက်အလက်များကို ပေးနိုင်ရန် ထပ်တိုး ရက်၃၀ ခွင့်ပြုထားပါသည်။ သင်သည် HCA ကို 1-800-562-3022 ဖြင့် သို့မဟုတ် DSHS 1-877-501-2233 ဖြင့် ဆက်သွယ်နိုင်ပါသည်။

**5. အပြောင်းအလဲမှတ်တမ်းကို လိုအပ်နေဆဲလား။**

ဟုတ်ပါတယ်။ အကယ်၍ သင်သည် ဝင်ငွေ သို့မဟုတ် အလုပ်တစ်ခုမှ အလုပ်လက်မဲ့ ဘဝအဖြစ်သို့ဖြစ်သွားပြီး ဝင်ငွေ မရရှိတော့ဘူးဆိုပါက သင်သည် သင့်လျောက်လွှာအား ပြင်ဆင်ခြင်းဖြင့် ပြင်ဆင်ချက်အား အစီရင်ခံရန် လိုအပ်ပါသည်။

**6. ကျွန်ုပ်တို့သည် Apple Health ကျန်းမာရေး ခံစားခွင့်ကို လတ်တလော လက်ခံရရှိနေပြီ ဖြစ်၍ ယခု ကျွန်ုပ်တို့ ကိုယ်ဝန်ရှိနေပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ဝန်ကို အစီရင်ခံရန် လိုပါသလား။**

လိုပါသည်။ သင်၏ ကိုယ်ဝန်ကို အစီရင်ခံသင့်သည်။

7. ကျွန်ုပ်က Apple Health ကျန်းမာရေး စောင့်ရှောက်ပေးမှုကို လက်ခံရရှိခဲ့ပြီး၊ ကျွန်ုပ်၏ အလုပ်လက်မဲ့ ဝင်ငွေ သို့မဟုတ် အလုပ်လက်မဲ့ ခံစားခွင့် အပတ်စဉ် အပိုဆောင်းကို အစီရင်ခံရန် လိုအပ်ပါသလား။

- အလုပ်လက်မဲ့များအတွက် အပတ်စဉ် အခြေခံ အကျိုးခံစားခွင့် ဝင်ငွေ ပမာဏ- လိုအပ်ပါသည်။ ဤဝင်ငွေကို အစီရင်ခံရန် လိုအပ်ပါသည်
- အပတ်စဉ် အပိုဆောင်း အကျိုးခံစားခွင့် ပမာဏ- အပတ်စဉ် အပိုဆောင်း အလုပ်လက်မဲ့ ခံစားခွင့်ကို အစီရင်ခံရန် မလိုအပ်ပါ

8. ကျွန်ုပ်၏ ဖက်ဒရယ် လုံ့ဆော်မှု စစ်ဆေးချက် ရရှိပါသည်။ ဤဝင်ငွေကို အစီရင်ခံရန် လိုအပ်ပါသလား။

မလိုပါ။ သင်၏ လုံ့ဆော်မှု စစ်ဆေးချက်ကို ဝါရှင်တန် Healthplanfinder သို့ အစီရင်ခံပါနှင့်။ လုံ့ဆော်မှု ဝင်ငွေသည် Apple Health အတွက် အကျိုးမဝင်ပါ။

9. ကလေးအတွက် ကြိုတင် အခွန်ထောက်ပံ့ကြေးပေးငွေသည် ဇူလိုင်လ 15 ရက်၊ 2021 ခုနှစ် တွင် စတင်ပါသည်။ ဤဝင်ငွေကို ကျွန်ုပ် အစီရင်ခံရန် လိုအပ်ပါသလား။

မလိုပါ။ သင်၏ လစဉ် ကလေးအတွက် ကြိုတင် အခွန်ထောက်ပံ့ကြေးပေးငွေများကို ဝါရှင်တန် Healthplanfinder သို့ အစီရင်ခံရန် မလိုပါ။ ၎င်းပေးငွေသည် Apple Health အတွက် အကျိုးမဝင်ပါ။

10. ကျွန်တော်သည် ဝါရှင်တန်မြို့သူ/သား တစ်ဦးမဟုတ်ပါ သို့သော် အဲ့ဒီမှာ လည်ပတ်ခဲ့ပြီး ယခုဖျားနေပြီး ထိန်းသိမ်းစောင့်ကြည့်ခံနေရပါသည်။ ကျွန်တော်သည် COVID-19 စမ်းသပ်ချက် နှင့်/ သို့ ကုသမှုအတွက် Apple Health ထံ လျှောက်လွှာတင်နိုင်ပါသလား။

အကယ်၍ သင်သည် ဝါရှင်တန်ပြည်နယ်တွင် ထိန်းသိမ်းစောင့်ကြည့်ခံထားရပါက သင်သည် COVID-19 အကာအကွယ်နှင့် ကုသမှုအတွက် ကိုက်ညီပါသည်။ ထပ်မံသိရှိလိုသည်များအတွက် 1-800-562-3022 ကို ခေါ်ဆိုပါ။

11. ကျွန်တော်သည် DSHS မှ အကာအကွယ်လက်ခံရရှိပြီး ဝင်ငွေထောက်ခံချက် သို့ ဘဏ်အပ်ငွေများကို ပေးရန်လိုအပ်ပါသည်။ ကျွန်တော် စာဖြင့် ယင်းအချက်အလက်များကိုပြရန်လိုအပ်ပါသလား။

မလိုပါ။ သို့သော် သင်သည် အပြောင်းအလဲတစ်ခုအား လျှောက်ခြင်း၊ မှတ်တမ်းတင်ခြင်း သို့ အသစ်ပြုလုပ်ခြင်းများအား ဆောင်ရွက်ထားသောအခါ သင့်ဝင်ငွေနှင့် အရင်းအမြစ်များအား မိမိကိုယ်တိုင်သက်သေခံနိုင်ပါသည်။ သင်သည် သင့်သတင်းအချက်အလက်များကို မှတ်တမ်းတင်ရန် DSHS ရှိ 1-877-501-2233 အားခေါ်ဆိုပါ။

12. ကျွန်ုပ်သည် COVID-19 ကို ကားမောင်း လာယူသည့်(drive-thru) နေရာတွင် စစ်ဆေးပြီး အာလီယန် အရေးပေါ် ဆေးဖက်ဆိုင်ရာ (AEM) လွှမ်းခြုံမှုအတွက် လျှောက်ထားခဲ့သည်။ မည်သည့် စာရွက်စာတမ်းများ တင်ပြရန် လိုပါသလဲ။

စမ်းသပ်ရေး ဆိုင်တစ်ခုချင်းစီက ကွဲပြားသော စာရွက်စာတမ်းများ ပေးပါလိမ့်မည်။ သင် COVID-19 စစ်ဆေးပြီးကြောင်း ပြသထားသည့် စာရွက်များကို ပေးပါ။ သင်သည် မည်သည့်ဇယား နှင့်/သို့မဟုတ် ကုသမှု မှတ်တမ်းများကိုလည်း တင်ပြရန် လိုအပ်ပါလိမ့်မည်။ သင်၏ စစ်ဆေးမှု အထောက်အထားအဖြစ် သင်၏ပုံပိုးသူထံမှ သင်ရရှိသော စာရွက်စာတမ်းများကို လက်ခံပါလိမ့်မည်။